

ရက်စွဲ။ ၂၀၂၀ ပြည့်နှစ်၊ မေလ ၄ ရက်

**အမှုဆောင်အရာရှိချုပ်အဖြစ်မှ အနားယူခြင်းနှင့် အမှုဆောင်အရာရှိချုပ်အသစ်ခန့်အပ်ခြင်း**

မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်း ပက်ဘလစ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MTSH) ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သည့် ဦးကျော်ဇောဝေသည် မိသားစုအား အနီးကပ်စောင့်ရှောက်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ Covid 19 ဖြစ်ပေါ်ခဲ့ခြင်း ကိစ္စရပ်များကြောင့် ၂၀၂၀ ပြည့်နှစ်၊ မေလ (၁) ရက်နေ့မှ စ၍ ၎င်း၏ဆန္ဒဖြင့် MTSH မှ အနားယူသွားခဲ့ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ဦးကျော်ဇောဝေမှ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း MTSH ၏ လုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းနှင့် ယခုကဲ့သို့ အရေးကြီးသောကာလအတွင်း တာဝန်လွှဲပြောင်းမှုများကို ဆောင်ရွက်ခဲ့ခြင်းအား ဒါရိုက်တာအဖွဲ့မှ အသိအမှတ်ပြု ကျေးဇူးတင်ရှိပါသည်။

မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်း ပက်ဘလစ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MTSH) သည် ဦးမြင့်ဇော်အား အမှုဆောင်အရာရှိချုပ် (CEO) အဖြစ်ခန့်အပ်လိုက်ခြင်းအား ဂုဏ်ယူစွာဖြင့် အသိပေးကြေညာအပ်ပါသည်။ ဦးမြင့်ဇော်သည် လက်ရှိတွင် MTSH ဒါရိုက်တာအဖွဲ့၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သကဲ့သို့ အမှုဆောင်ဒါရိုက်တာ တစ်ဦးလည်းဖြစ်ပါသည်။ သူသည် MTSH ၏ ဖက်စပ် ကုမ္ပဏီတစ်ခု ဖြစ်သည့် မြန်မာဂျပန်သီလဝါ ဒီဗလောမန်လီမိတက် (MJTD) တွင် MTSH မှ တာဝန်ပေးချက်အရ လူ့စွမ်းအားအရင်းအမြစ်နှင့် စီမံခန့်ခွဲရေးဆိုင်ရာ အရာထမ်းအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ဦးမြင့်ဇော်သည် MJTD ၏ လုပ်ငန်းတာဝန် လွှဲပြောင်းမှုများကို (၃) လအတွင်းပြီးမြောက်အောင် ဆောင်ရွက်ကာ MTSH ၏ အမှုဆောင်အရာရှိချုပ်အနေဖြင့် ဆက်လက်တာဝန်ထမ်းဆောင်မည်ဖြစ်ပါသည်။

တာဝန်လွှဲပြောင်းသည့်ကာလအတွင်း ဒါရိုက်တာအဖွဲ့ အတွင်းရေးမှူးဖြစ်သည့် ဦးထွန်းလွင်မှ MTSH ၏ ယာယီအမှုဆောင်အရာရှိချုပ်အနေဖြင့် ဦးမြင့်ဇော်သို့ CEO လုပ်ငန်းတာဝန်များအား လွှဲပြောင်းပြီးစီးသည့် ကာလအထိ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဦးမြင့်ဇော်သည် MTSH စတင်တည်ထောင်စဉ် ကနဦးအစကပင် လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များကို အရှိန်အဟုန်ဖြင့် တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး၊ MTSH ၏ သဘာဝနှင့် နည်းစနစ်များအား နက်နက်နဲနဲ သိမြင်နေပြီးသည့် ထိပ်တန်းအမှုဆောင်အရာရှိတစ်ဦးဖြစ်ပါသည်။

ဦးမြင့်ဇော်၏ ပညာရေးနှင့် လုပ်ငန်းအတွေ့အကြုံများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။


Bachelor of Science (Chemistry) degree from Yangon University

Master of Business Administration (MBA) from University of Thai Chamber of Commerce

Diploma of Business Law (DBL) from Yangon University

Myanmar Directorship Certification from Myanmar Institute of Director Certification Program (MIoD) and Singapore Management University (SMU).

ဦးမြင့်ဇော်သည် လယ်ယာထွက်ကုန်နှင့် စားအုန်းဆီစသည့် လူသုံးကုန်ပစ္စည်းကုန်သွယ်မှုလုပ်ငန်း၊ ယာဉ်အပိုပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ဟိုတယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆောက်လုပ်ရေးနှင့် မြေယာဖွံ့ဖြိုးရေးလုပ်ငန်းများ စသည့်လုပ်ငန်းများတွင် အရောင်းနှင့် ဈေးကွက်ဖော်ဆောင်မှု အတွေ့အကြုံ (၂၀)နှစ်ကျော်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။



ထွန်းလွင်

Board Secretary

Date: May 4, 2020

## **Resignation of Chief Executive Officer and appointment of New Chief Executive Officer**

The Board of Directors (the "Board") of Myanmar Thilawa SEZ Holdings Public Company Limited ("MTSH" or the "Company") wishes to announce that U Kyaw Zaw Wai has resigned from the role as CEO of the Company effective from 1<sup>st</sup> May 2020 due to family reason during the current Covid 19 global pandemic.

The Board wished to take this opportunity to thank U Kyaw Zaw Wai for his valuable contribution during an important period of transformation and growth to the Company during his term of Office as Chief Executive Officer.

The Company is also pleased to announce the appointment of U Myint Zaw as a CEO, who is currently one of the MTSH Executive Director as well as member of Board of Director. As dispatched by MTSH, he currently serves as Admin & HR Officer at our joint venture Myanmar Japan Thilawa Development Co Ltd (MJTD). U Myint Zaw is expected to fully take over the CEO position within 3 months after as a transition period.

During this transition period, our Board Secretary U Tun Lwin will take the responsibilities of Interim CEO of the Company till a complete transition is done.

U Myint Zaw has been with MTSH as one of the top executives with strong track record of rapid operational performance improvement and in depth knowledge of our Company nature and systems since the establishment of MTSH.

Education and Professional Background of U Myint Zaw are as under mentioned;

Bachelor of Science (Chemistry) degree from Yangon University  
Master of Business Administration (MBA) from University of Thai Chamber of Commerce  
Diploma of Business Law (DBL) from Yangon University  
Myanmar Directorship Certification from Myanmar Institute of Director Certification Program (MioD) and Singapore Management University (SMU).

U Myint Zaw has over 20 years of experience in the sales and marketing & trading of commodity like agriculture products and palm oil, manufacturing of automotive spare parts, hospitality and services, construction and property development industry. He is a trading and investment veteran with background in the development of rental factory, condominium project, hotel and auto parts manufacturing.

  
Tun Lwin  
Board Secretary